



**အိန္ဒိယ - မြန်မာနယ်စပ် (တမူး-မိုးရေး) တွင် အိန္ဒိယ နိုင်ငံသား နှစ်ဦး သတ်ဖြတ်ခံရခြင်း အပေါ်  
မြန်မာပြည်တော်လှန်ရေး မဟာမိတ်အဖွဲ့များ၏ သဘောထား ထုတ်ပြန်ချက်**

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၉) ရက်။

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ မိုးရေး မြို့တွင် နေထိုင်သော အိန္ဒိယ နိုင်ငံသား တမိလ်လူမျိုး လူငယ်(၂) ဦးအား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ တွင် ဖက်ဆစ် စစ်အုပ်စု၏ အကြမ်းဖက် လက်ပါးစေ ပျူစောထီး (ခေါ်) ပြည်သူ့စစ် များက အိန္ဒိယ နိုင်ငံနှင့် မြန်မာ နိုင်ငံ နယ်စပ်ဒေသဖြစ်သည့် စစ်ကိုင်းတိုင်း ဒေသကြီး တမူး ခရိုင်၊ တမူး မြို့နယ်၊ စော်ဘွားအင်း ရပ်ကွက်၊ အမှတ် (၄) ကျောင်း အနီး၌ အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ မြန်မာပြည်အရေး တက်ကြွလှုပ်ရှားကြသည့် တော်လှန်ရေး မဟာမိတ်အဖွဲ့များ အနေဖြင့် အပြစ်မဲ့ အိန္ဒိယ ပြည်သူ့နှစ်ဦး၏ မိသားစုဝင်များ၊ အိန္ဒိယ ပြည်သူများ၊ မိုးရေး ဒေသခံများနှင့် ထပ်တူ ဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါသည်။

၁။ အိန္ဒိယ လူငယ်နှစ်ဦးအား ရက်စက်စွာသတ်ဖြတ်ခဲ့သော ပျူစောထီး (ခေါ်) ပြည်သူ့စစ်များ၏ လုပ်ရပ်အား ကျွန်ုပ်တို့ တော်လှန်ရေး မဟာမိတ် အဖွဲ့များက ပြင်းထန်စွာ ကန့်ကွက်ရှုချပါသည်။

၂။ ဤဖြစ်ရပ်သည် မြန်မာနိုင်ငံတွင် စစ်အုပ်စု၏ အာဏာသိမ်းရန်ကြိုးပမ်းမှု နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် နှစ်နိုင်ငံ ပြည်သူများ အပေါ် ဆိုးရွားစွာ ရိုက်ခတ်ခြင်းဖြစ်ပြီး အကြမ်းဖက် မြန်မာစစ်အုပ်စုသည် ရက်စက် ကြမ်းကြုတ်မှု၊ တရားလက်လွတ် သတ်ဖြတ်မှု များအား လူမျိုး၊ ဘာသာ၊ အသားအရောင်၊ နိုင်ငံမရွေး အပေါ်တွင် ကျူးလွန်နေကြောင်း ထင်ရှားစေသည်။

၃။ မြန်မာစစ်အုပ်စုသည် တနိုင်လုံး မြေလှန် မီးလောင်တိုက်သွင်းသည့် မူဖြင့် ယခုကဲ့သို့ အပြစ်မဲ့ ပြည်သူများအား တရားလက်လွတ် ဖမ်းဆီးနှိပ်စက် ၊ သတ်ဖြတ်ခြင်း၊ ပြည်သူများ၏ အိုးအိမ် စည်းစိမ်များအား ဖျက်ဆီးခြင်း လုပ်ရပ်များကို ကျူးလွန်နေသည်မှာ နှစ်ပေါင်း ဆယ်ချီရှိခဲ့ပြီ ဖြစ်သည်။ ဖေဖော်ဝါရီလ ၁ရက်နေ့၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းရန် ကြိုးပမ်းချိန်မှ စ၍ မြန်မာစစ်တပ်သည် ယနေ့ ရက်ပေါင်း (၅၂၄) ရက်အတွင်း အပြစ်မဲ့ပြည်သူပေါင်း ၂၀၀၀ ကျော်အား ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

၄။ ထို့ကြောင့် ကျွန်ုပ်တို့ တော်လှန်ရေး မဟာမိတ်များအနေဖြင့် အပြစ်မဲ့သတ်ဖြတ်ခံရသော အိန္ဒိယပြည်သူ နှစ်ဦးအတွက် ထပ်တူ စာနာပြီး လူ့ဂုဏ်သိက္ခာနှင့် အညီ၊ တရားဥပဒေနှင့် အညီဖြစ်စေရေး တောင်းဆိုလျက်ရှိသော အိန္ဒိယပြည်သူများနှင့် တစ်သားတည်း ရပ်တည် လျက်ရှိပါသည်။

၅။ မြန်မာစစ်အုပ်စု၏ ဥပဒေမဲ့ လုပ်ရပ်များကြောင့် အိန္ဒိယ အစိုးရ၊ သက်ဆိုင်ရာအာဏာပိုင်များက နှစ်နိုင်ငံ နယ်စပ်ရှိ အပြစ်မဲ့ ပြည်သူများ အား ထိခိုက်မှု မရှိစေရန် ကျွန်ုပ်တို့ မျှော်လင့်ပါသည်။

၆။ မတရား သတ်ဖြတ်ခံခဲ့ရသူများအား ထုတ်ဖော်အပြစ်ပေး အရေးယူနိုင်ရန်နှင့် နွေဦးတော်လှန်ရေး၏ ရည်မှန်းချက်တစ်ခုဖြစ်သည့် ပြစ်ဒဏ် ကင်းလွတ်ခွင့် အဆုံးသတ်ရန် ကျွန်ုပ်တို့ တော်လှန်ရေးမဟာမိတ်များ က ဆက်လက် ဖိအားပေး ကြိုးပမ်းသွားမည်ဖြစ်သည်။

**တော်လှန်ရေး မဟာမိတ်များသို့ ဆက်သွယ်ရန်။**

၁။ India For Myanmar - [india4myanmar@protonmail.com](mailto:india4myanmar@protonmail.com)

၂။ လူမျိုးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီ - [gscn2021@gmail.com](mailto:gscn2021@gmail.com)

၃။ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု - [bloodmoneycampaign21@gmail.com](mailto:bloodmoneycampaign21@gmail.com)

၄။ ဒီမိုကရေစီကို ကူညီကြသူများကွန်ရက် (HPD) - [daungthwe18684@gmail.com](mailto:daungthwe18684@gmail.com)